


သခင်စကား The LORD'S Word



ငါ့ကိုယ်တိုင် ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်
သောသူရှိသေး၏။ ငါ့ဟောပြောသောစကား ပင်ရောက်ဆုံး
သောနေ့၌ ထိုသူအား တရားစီရင်လိမ့်မည်။ ဟော ၁၂:၄၈

မင်းအောင်သက်လွင်စီမံခန့်ခွဲမှုပေးသည့် ဝိညာဉ်ရေးရာ စာစောင်

အမှတ်စဉ် (၁၃၂) ဩဂုတ်လ ၂၀၁၂ ခုနှစ် မေဒါး (လစဉ်ပထမ တရားစွဲရေး တိုင်း အခမဲ့ဖြန့်ချိသည်)

စင်ကာပူပုဂ္ဂိုလ်

စင်ကာပူမြို့က တို့မြန်မာ၊ အလုပ်မျိုးစုံလုပ်ကာ
ရွာမှာ ရှိတဲ့ ယောက္ခမကို၊ လခ မျိုးစုံ ပို့တာ
တစ်ခါပိုရင် မလောက်ပါ။ နှစ်ခါပိုလဲ မလောက်ပါ။
ဒီတစ်လတော့ မပို့တော့ပါ။ ယောက္ခမကြီးရေ တာတာ။
စင်ကာပူမြို့တော်ထဲကို လူပျိုကြီးတွေ ရောက်လာ
မေမေ ကြိုက်တဲ့ ချွေးမ လိုက်ရှာ၊ ချေးများလွန်းလို့ မရပါ။
TOTO (ထိတွေ့) ထိုးလဲ မပေါက်နိုင်၊ ဘီယာသောက်လဲ မမှောက်နိုင်
အလှူငွေ ထည့်တော့ ကပ်စေးနေတာ၊ အိပ်ကပ်ထဲမှာ ဘာမှ မပါ။
အင်္ဂုပျို့က မိဖြူ။ စင်ကာပူ ရောက်တော့ နှုတ်ခမ်းစု
ရွာမှာရှိတဲ့ မိဘ က စိတ်ပျံ့ ရည်းစားလေးတွေနဲ့ ခိုးခိုးကြွ
အရာရှိကြီးတွေ အရမ်းပျော်၊ PR ရတော့ မိန်းမ ခေါ်
အိမ်ဝယ်ပြီးတော့ အကြွေး မဆပ်နိုင်၊ လခ ထုတ်ရင် မဲပြီးမိုင်။
အိမ်ဖော်လေးတွေ သတိထား၊ အိမ်ရှင်အလစ်မှာ ဖုန်းခေါ်
အိမ်ရှင်သိတော့ အလုပ်ပြုတ်ပြီ၊ ရည်းစားလေးရေ တာတာ။
ဘာလူမျိုးတွေ ဖြစ်ဖြစ်၊ ဘာ အလုပ်လုပ်တွေ လုပ်လုပ်
ကဗျာတွေရေးတဲ့ တို့နဲ့အတူ၊ ဘုရားမြတ် အကြောင်းတွေ ဖွဲ့ကြ။




လှိုချင်သောဆု


Thian Hnem Par သံမြတ်မွန်
မိမိသခင် ၊ ဖန်ဆင်းရှင်ကို သိပါလျက်နဲ့ ၊ ဝေးဝေးရှောင်ရွံ
ငွေအသပြာ ၊ သုံးဆယ်နှင်လဲ ၊ ယုဒရှုကာယုတ် ၊ ဤလိုလူမျိုး မဖြစ်လိုပါ...
မိမိသခင် ၊ သုံးကြိမ်မြောက်အောင် ငြင်းဆန်ခဲ့ပြီး ၊ ကြက်တွန်သံကြောင့်
ဆွေးမြည့်မျက်ရည် ၊ နောင်တ ရသော ရှင်ပေတရု ၊ ဤလိုလူမျိုး မဖြစ်လိုပါ
ခေါက်ရန်မလို ၊ Auto ပွင့်သော ရင်ခွင်တံခါး ၊ အထဲသို့ပြေး
ပူပင်သောက ၊ ကျောခိုင်းထားခဲ့ စိမ်းလန်စိုပြေ ၊ သူ့မြို့တော်၌
အစဉ်အမြဲ ၊ နေလိုပါ၏။ သခင်လမ်းဆီ ၊ ခေါ်ဆောင်ရာလိုက်
ငြင်းဆန်မလို ၊ ဆက်ကပ်လို၏။ ကိုယ်တော်စေရာ ၊ လှိုချင်သောဆု.....။



ဘဝရဲ့အလင်းရှင် ယော ၁၄း ၆။ (က.န.ခ) နန်းရထိုက်
တကယ်အမှန်ပါ အသက်နဲ့ ဆက်နေလို့၊ သူ့ကို လုံးဝ မစွန့်လွှတ်ရဲပါ
မှောင်မိုက်ဖုံးလွှမ်းနေတဲ့ ဒီကမ္ဘာလောကကြီးမှာ
ဝါတယောက်ထဲ လျှောက်သွားလို့မဖြစ်ဘူး။ လောကရဲ့ အမှောင်တွေထဲမှာ
သူသာ မရှိရင် ငါဘယ်သောအခါမှ အလင်းထဲ မရောက်နိုင်ဘူး။
ငါ့ဘဝရဲ့ အရှင်သခင် အလင်းရှင်ဟာ သူဘဲ။
သူသာ မရှိရင် ငါ့ဘဝမှာ မှောင်မိုက်နေမယ် သူသာ မရှိရင် ငါ့ဘဝမှာ ရှုပ်ထွေးနေမယ်
သူသာ ငါ့ဘဝရဲ့ ခိုလှုံရာ၊ သူသာ ငါ့ဘဝရဲ့ လုံခြုံရာ
သူသာ ငါ့ဘဝရဲ့ ငြိမ်သက်ခြင်း အလင်းရှင်
သူသာ ငါ့ဘဝအတွက် လမ်းခရီး သမ္မာတရား။ အသက်ဖြစ်တယ်.....



လေလှိုင်းအိမ်ဖွဲ့ သက်ထားခိုင်
လေလှိုင်းသံစဉ် ငါ့ခံနိုင်၏။ တအိမ်တက်ဆင်း... အိမ်ဖွဲ့ရင်းက
လေလှိုင်းရေရွက် ဝါတပ်မက်၏။ ချိုလွင်သံစဉ်... ငါဘာဘုရင်
ဂုဏ်ယူဝင်ကြား... ဖုန်းလှိုင်းအိမ်များ... များပြားလှ၏။
သာယာကြည်လင်... အသံရှင်အား ဘုရားသခင် ဖန်ဆင်း... အပြစ်ကင်း၏
မစားကောင်း အသီး... တားဆီးထားလည်း ဆန္ဒအလို... မြွေလိမ် မြွေကောက်




အကူထောက်၍... အမှောင် ကမ္ဘာသို့ ရောက်ခဲ့ရ၏။
သခင်ယေရှု ... ခေါ်ကာ ထူးသည်။ သန့်ရှင်း ဝိညာဉ်တော် ... ထိတွေ့အလင်း
ပေးစေခြင်းဖြင့် လေလှိုင်း ဘုရင်မ နောင်တ ရ၍ သခင်အိမ်တော် ဂုဏ်တော်ချီးမွမ်း
မွေ့သံစဉ် လေလှိုင်းအိမ်ဖြင့် ချီးမွမ်းဆပ်ကပ် နောင်တ ရလျက်
ကောင်းကင်အဖ...ခေါ်ကာ တ၍ ဆုတောင်းအစဉ် ခူးထောက်မည်။

မျက်ရည်များနဲ့ အတူ(သို့)ကျေးဇူးတင်ပါတယ်သခင်စကား JunJoy (Thomson)
သခင် ကျနော် ခေါ်တာ ကြားပါရဲ့လား။
သခင် ကျနော် ခံစားနေတာ မြင်ပါရဲ့လား။
သခင် ကျနော် အကြိမ်ကြိမ် ဟစ်အော်ခေါ်နေပါသော်လဲ မထူးပါလား။
ဘာကြောင့်လဲ။ သခင် ကျနော် အကြိမ်ကြိမ် ပြုလုပ်နေပါသော်လဲ မမြင်ပါလား။
ဘာဖြစ်လို့လဲ။ သခင်က ခေါ်ရင် ထူးတယ်ဆို -
သခင်က ရှာရင် အတွေ့ခံတယ်ဆို - ။ သခင်က တောင်းရင် ပေးတယ်ဆို -
ဘာလို့ ခုထိ အသံ မပြု ကိုယ်ဟန် မပြသေးတာလဲ။
ဪ...အတူတူ သိပါပြီ ခံစားအသိက လောကနဲ့ ညှိနေလေတော့
သခင် အသံမကြား သခင် ဟန်ကို မမြင်ရတာပါလား။
တကယ်တော့ သခင်က ကျနော်ကို သွန်သင်ခြင်းနေရယ်သာပါ။
သခင် ပြောစကား တစ်ခွန်းတည်းရယ်သာပါ။
ငါ့သား အဖမြင်တယ် အဖကြားပါတယ်
ငါဟာ မင်းရဲ့ ရင်ထဲမှာ နေတာပါ။ ငါ့ကို အဝေးကြီးကို မပို့ပါနဲ့။
ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်နဲ့ အတူရှိနေမည်တဲ့။
ကျမိရပြန်ပေါ့ မျက်ရည်တစ်စက် သခင်အတွက် ကျေးဇူးတင်ပါတယ် သခင်စကား။



နလုံးသားအသစ် မလေး(တပ်ကြီးကုန်းအသင်တော်)
ယောဘရဲ့သစ္စာတရားကို အားကျမိသူ တစ်ယောက်မို့
ဘယ်လိုပင် ဒုက္ခတွေ့ကြုံရလဲ အားမာန်ကိုတင်း
ကိုယ်တော်စွန့်အားနဲ့ လျှောက်လှမ်းရင်း ကိုယ်တော်နှင့်ကျွန်ုပ်ကြား
ယုံကြည်ခြင်း သစ္စာတရား ရင်ဝယ်ထားမှာလို့
ခူးထောက် ကတိပြု တောင်းဆုတွေပြုခဲ့တာလဲ ငါပါဘဲ။
ကိုယ်တော်ရဲ့ မြေဖဝါးတော်ကို ဆံချည်မျှင်နဲ့ ယုယုစွာသုတ်သင်
ဗာရီလို ချစ်ခြင်းမျိုးကိုပင် နှိုင်းယှဉ် မမီရင်တောင်မှ
ဘယ်လောက်ဘဲ ဖြားယောင်းမှုနဲ့ ကြုံပါစေ။
ကိုယ်တော်နှင့်ကျွန်ုပ်ကြား ချစ်ခြင်းတရား ပျက်ပြယ်မသွားပါလို့
ခူးထောက်ကတိပြု တောင်းဆုတွေပြုခဲ့တာလဲ ငါပါဘဲ။
လေပြေလေးတွေနဲ့ လိုတရတဲ့ ဘဝမှာ ချီးမွမ်းမိတာ ကျေးဇူးတော်ပါ။
ကိုယ်တော်ရှင်သာ ခိုလှုံရာ ငါ့ဘဝရဲ့ အဖော်မွန်ပါလို့
လူတကာရှေ့ထား ဟစ်ကြွားတတ်တာလဲ ငါပါဘဲ။
စုံစမ်းခြင်း မုန်တိုင်း ကိုယ်တော်ပေးတော့ Why တွေနဲ့အတူ
Question တွေထုတ် Complain တွေလုပ်ကာ
ကိုယ်တော်အပေါ်ထားတဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းတရားဟာ
ယုဒရှုကာရုတ်လို ဖောက်ပြန်တတ်တာလဲ ငါပါဘဲ။
ငါ၏နလုံးသား အရောင်ဘယ်လိုပင် ပြောင်းပြောင်း မနေ့ ယနေ့ နောင်ကာလ အထိ
မပြောင်းလဲတဲ့ သစ္စာအရှင် ယေရှုသခင်ကတော့ ဖေးမ လမ်းပြဆီ ထာဝရချစ်နေမြဲမို့
မျက်ရည်တွေနဲ့အတူ သက်သေထူလို့ အကုန်ပုံ၏ အသစ်သောနလုံးအား တစ်စုံအား
ကိုယ်တော်လက်ဝယ် တဖန်ပြန်လည် အပ်နှံထား။
(စင်ကာပူရက် ရှန်စံပြည့်အမှတ်တရ-) မလေး တပ်ကြီးကုန်း-မှော်ဘီ



တစ်ကစ ကောလင်းသူ

မြင့်မြင့်ပျံ့ပျံ့ အမြင်ကျယ်မယ် ထင်တဲ့ ငါ အခုတော့လဲ ပျံ့ခဲ့ပေါ့ အမြင့်ကို။

ဒါပေမဲ့ ငါ ရောက်နေတဲ့ ဒီနေရာဟာ လူတကာရဲ့ ခြေခင်းဖတ်မို့ ၊ ငါ့ဘဝ အစ ဒီလှေကားမှ "တစ်" မရှိဘဲ "ကိုး" မဖြစ်နိုင်လို့ ၊ လူတိုင်း ဘဝ "တစ်" က စ။

LOVE message

Love message Mary(ဖျာပုံ)

အိုအရှင် - ကျွန်ုပ်၏ တံအိုပျက်ငယ်သည် အရှင်၏ နန်းတော်ကြီး ကဲ့သို့ ရွှေရောင် တဝင်းဝင်းနှင့် မကြီးကျယ် မခမ်းနားသော်လဲ ရိုသားသန့်စင်မှု အမိုးအကာ များဖြင့် လုံခြုံမှု ရှိလှပါသည်။

အို အရှင် - ကျွန်ုပ်၏ ပုလွေအိုလေးသည် အရှင်၏ တူရိယာများကဲ့သို့ သံစဉ် ပျိုးပြက် မဝင့်ထယ် မဆန်းပြားသော်လဲ သစ္စာတရား နရီစည်းပါးများဖြင့် တည်ငြိမ်မှု ရှိလှပါသည်။

အိုအရှင်- ကျွန်ုပ်၏ ခြံကလေးသည် အရှင်၏ ဥယျာဉ်တော်ကဲ့သို့ ပန်းပေါင်းစုံစွာ အံ့မခန်း မတိမ်းမူး စေနိုင်သော်လည်း မေတ္တာရနံ့ ထုံသင်းပျံ့စွာဖြင့် ငြိမ်းချမ်းမှု ရှိလှပါသည်။

အိုအရှင်- ကြီးကျယ်ခမ်းနားခြင်းနှင့် သေးငယ်နိမ့်ကျခြင်းတို့မှာ ပညတ်များသာ ဖြစ်၍ ရာဇဝတ်မှာ နှလုံးသား သာလျှင်ဖြစ်ကြောင်း အရှင် လက်ခံမည် ဆိုပါလျှင် - - - ။

Oh my LORD! Come down from the chessboard. Mary(ဖျာပုံ)

ဘုရားသခင်နှင့်ဝေးသောအသက်တာ

ဘုရားသခင်နှင့်ဝေးသောအသက်တာ မြို့မိအေး

ဆာလံ ၁၂၇ ဘုရားသခင်သည် အိမ်ကိုဆောက်တော် မမူလျှင် ဆောက်သော သူတို့ သည် အချည်းနီး လုပ်ဆောင်ကြ၏။ ကျမ ၁၉နှစ်မှာ ၁၀တန်းကျပြီး နောက်နှစ် ဆက်မဖြေတော့ဘဲနဲ့ ၁၉နှစ်အရွယ်က စပြီး လူ့လောကရဲ့ ကောင်းခြင်း၊ ဆိုးခြင်း ငွေရဖို့ ဘယ်လို ရှန်းကန်ရတယ်။ ထမင်းနပ်မှန်ဖို့ ဘယ်လို မောပန်းစွာနဲ့ ရှာဖွေရတယ်ဆိုတာ သိလာခဲ့ရပါတယ်။ ရှိတာလေးနဲ့ လှအောင် ဝတ်ပြီး အစားချိုးခြံဈေးတစ်ခုရပါတယ်။ ရောင့်ရဲ တင်းတိမ်ပြီး အမေ့ကို လုပ်ကျွေးခဲ့ရပါတယ်။ ကျမ ၂၃နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်သက် ၃နှစ်အထိတော့ စီးပွားရေး အဆင်ပြေပြီး အိမ်ထောင်ရေးလဲ သာယာခဲ့ပါတယ်။ ပူပင်သောကလဲ မရှိလောက်အောင် ကင်းဝေးခဲ့ပါတယ်။ ဘုရားနဲ့လဲ ဝေးခဲ့ပါတယ်။ ဒုတိယ ကလေး ရရှိချိန်မှာတော့ စီးပွားရေး ကျဆင်းခဲ့ပါတယ်။ ဘုရားသခင်က ခေါ်လျှင် ထူးမည် ခေါက်လျှင် ဖွင့်မည် တောင်းလျှင်ရမည် လိုကတိပေးခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ကတိတော်ကို မစောင့်နိုင်ဘဲ လူလူချင်း အားကိုးချင်စိတ်ဘဲ ရှိလာခဲ့ပါတယ်။ ဘုရားသခင်က အနာဂတ်ကိုပိုင်တဲ့ ဘုရားဆိုတာ မေ့ထားခဲ့ပါတယ်။ စာတန် နောက် ကောက် ကောက်ပါအောင် လိုက်ခဲ့ပါတယ်။ ကျမရဲ့ ဘဝကို ဗေဒင်ဆရာရဲ့ လမ်းညွှန်မှု အတိုင်း လိုက်နာ ခံယူပါတယ်။ တနင်္ဂနွေနေ့တောင် မရောင်ဘဲ ဈေးရောင်း ခဲ့ပါတယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဗေဒင်ဆရာ လက်ထဲ အပ်ထားမိခဲ့ပါ တယ်။ စောစောထလျှက် ပင်ပန်းဆင်းရဲစွာ အစာအာရုံမရသော်လဲ အကျိုးမရှိ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။ ကျမတို့ ဇနီးမောင်နှံ မနက်အစောကြီး ထပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်ပေမဲ့လဲ ကျမတို့ လုပ်သမျှ အချည်းနီး သက်သက်ဖြစ်ခဲ့ပါတယ်။ စာတန်ရဲ့ ငယ်သားကောင်းဖြစ်နေချိန် မှာ စာတန်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို မဝမလင် မစုံမလင်နဲ့ စားနေရပါတယ်။ ကျမတို့ ဇနီးမောင်နှံဟာ သူများ မစားချင်လို့ လွှင့်ပစ်ထားတဲ့ ဝက်စားအိုးထဲက ထမင်းကြမ်း ခဲသိုးကို ရေပြန်ဆေးပြီး ပြန်ချက်စားရတဲ့ ဘဝကို ရောက်ခဲ့ရပါတယ်။ အိမ်ထောင်ရေးလဲ မသာယာတော့ပါဘူး။ ခလုတ်ထိမှ အမိတ ဆိုသလို ဘုရားထံကို ပြန်အားကိုး လာခဲ့ရပါတယ်။ ကျမတို့ ဇနီးမောင်နှံနှစ်ယောက် ပြန်သုံးသပ်မိပြီး ဘုရားသခင်ထံ ခြေဦးလှည့်လာမိခဲ့ပါတယ်။ ကြွယ်ဝချင်တဲ့ စိတ်ဆန္ဒလေးနဲ့ စာတန် နောက် လိုက်ခဲ့ပါတယ်။ ဒါကို သိတဲ့ ဘုရားသခင်က ကျမတို့ကို ကာကွယ်ပြီး ခြေတော်ရင်းမှာ ပြန်လည်တိုးဝင်ချဉ်းကပ် စေခဲ့ပါတယ်။ ငြိမ်သက်ခြင်း ဝမ်းမြောက် ခြင်းတွေကို ပြန်ပေးသနားခဲ့ပါတယ်။ ဘုရားရှင်နဲ့ နီးသော အသက်တာကို ပြန် ပိုင်ဆိုင်ခွင့် ပေးခဲ့ပါတယ်။ ကျမတို့ အသက်တာလို အားကိုး မမှားဖို့ သတိပေး သက်သေခံ လိုက်ပါတယ်။ ။ မြို့မိအေး

True Love နော်အဲ (ကိုင်းပြင်ကြီး ကရင်နှစ်ခြင်း အသင်းတော်)

၁ ကော ၁၃း၁၃။ ယခုတွင် ယုံကြည်ခြင်း၊ မြှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။ ကျွန်မရဲ့ အသက်တာတွင် သင်းအုပ်ဆရာတွေရဲ့ တရားဟောချက်တွေကို ပြန်သုံးသပ် ကြည့်တဲ့အခါမှာ တစ်ချို့ ဆရာတွေက Love အကြောင်းကို တရားဟော ကြပါတယ်.. အဲဒီအထဲမှာ Love (၃) မျိုးရှိတဲ့အကြောင်းဟောကြတယ်..

(၁) Agape Love (၂) 528 Love နဲ့ (၃) 1500 Love တို့ဖြစ်ပြီး အဆင့်အတန်း မခွဲခြားဘဲ အမြတ်ဆုံးနဲ့ တန်းဖိုးဖြတ်လို့မရတဲ့ အချစ်ကတော့ နံပါတ်(၁) မှာ နေရာယူတဲ့ Agape Love ပဲဖြစ်တယ်ဆိုတာ ဥပမာ အတိအကျနဲ့ ဟောကြပါတယ်.. ဒီအကြောင်းကို အရင်က ကြားဖူးပေခဲ့လို့ အရေးမကြီးဘူးလို့ဘဲ မှတ်ပြီး မမြည်းစမ်းခဲ့ပါဘူး။ အခု ကျွန်မအသက် (၃၁) နှစ်ရောက်မှဘဲ Agape Love ကို လက်တွေ့ ခံစားမိပါတော့တယ်..

ကျွန်မအသက် ၂၄နှစ်အရွယ်မှစပြီး ရည်းစားထားပါတယ်.. လက်ဦးဆရာ မိနဲ့ပ ရဲ့ သွန်သင်မှုကြောင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာက တကယ်ဘဲ မွန်မြတ်ကြောင်း သွန်သင် သည့်အတွက် အယူသီးနေသည့် ကျွန်မရဲ့ အသိကလေးက ကိုယ့်လူမျိုး ကိုယ့် ဘာသာတူသူ ကိုဘဲ ဇကာတင်ရွေးပြီး ချစ်ခဲ့တယ်.. ၂နှစ်နဲ့၄လ အကြာမှာတော့ ငါ နင့်ကို အပျော်ဘဲချစ်တယ်တဲ့ .. ပြောရက်လိုက်တာ ချစ်သူရယ်.. ဒါနဲ့ ရည်းစားဦးမို့ ခွင့်လွှတ်လျက် စိတ်မကောင်းစွာနဲ့ လမ်းခွဲခဲ့ပါတယ်..

S'pore ရောက်တော့ ဒုတိယရည်းစား ထားပြန်မိတယ်.. 1st time off day မရှိလို့ ၁နှစ်ပြည့်မှ ဖုန်းကလေးနဲ့ အသိမိတ်ဆွေတွေနဲ့ စကားပြောရင်း ပြန်မာနိုင်ငံကို ပြန်ဖို့ အလို ၂လမှာ ချစ်ခဲ့မိပြန်တယ်။ အတူ မသွားမလာဘူးတော့ သူ့အကြောင်းကို အချိန်တို အတွင်း ဘာမှ မသိခဲ့ရဘူး။ လူမျိုး မတူသော်လည်း ဘာသာတူဖြစ်ပြီး ဘာသာရေးကို အင်မတန် တန်းဖိုးထားသူ ကျမ်းစာနဲ့ဘုရား အကြောင်းကို တတ်တတ်တတ် ပြောနေသူမို့ ယုံကြည်ပြီးချစ်ခဲ့မိတယ်။ ညီမလေး ပြန်ထားနေ (၃)လ ကြာရင် အစ်ကိုပြန်လာ လက်ထပ်မယ်တဲ့ (၉)လ ကြာတော့ ဒီ S'pore မှာဘဲ ဘာသာတူ လူမျိုးတွေ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်သွားကြတယ်..

၂ ထပ်ဆင့် ကျန်ရစ်ဘဝနဲ့ S'pore Nursing Home မှာ အလုပ်ရဘို့ ဘဝင်မြင့်စွာ ကြိုးစားရင်းနဲ့ လူမျိုးတူ ဘာသာတူတဲ့ (Agent ယောင်ယောင် ဘာယောင်ယောင်) အမျိုးသမီး တစ်ယောက်ကို ယုံကြည်အားကိုးမိလို့ ပိုက်ဆံ ၂၈သိန်း အလိမ်ခံ ခဲ့ရပြန်တယ်။ ဒီလိုနဲ့ဘဲ S'pore (--)ဘုရားကျောင်းက ဆရာမ တစ်ယောက်ရဲ့ ကူညီမှုကြောင့် အိမ်အကူ အလုပ်နဲ့ ဒုတိယအကြိမ်ပြန်လာခဲ့တယ်.. အခုလက်ရှိ အလုပ်မှာ (၃)နှစ်မြောက်အထိ ဘုရားသခင်က ကျွန်မကို ကောင်းချီး မိုးရေ တစက် တစက် ချပေးနေပါတယ်။

ဒီလိုကောင်းကြီး ခံစားရသော်လည်း ကောင်းကြီး ပေးနေတဲ့ ဘုရားကို မသိယောင် ဆောင် ဥပက္ခာပြုထားပြီး ကျွန်မနဲ့လူမျိုး ဘာသာခြားတဲ့ အစ်ကို တစ်ယောက်ကို အဒေါ်ရဲ့ အကူအညီကြောင့် ချစ်မိပြန်တယ်။ ၁၀လကြာအထိ ချစ်ခဲ့ကြပြီးသူရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးဘဲ ကိုယ့်ရဲ့ဆန္ဒဖြစ်တဲ့ ပိုက်ဆံအကြွေး ကျေရေးကိုသာ ဖြည့်ဆည်း စေချင်ခဲ့တာမို့ လူသားထဲက လူသားဖြစ်တဲ့ သူလေးကလည်း ထွက်ပြေး ပေါက်လေး ဖွေရှာနေတယ်ဆိုတဲ့ ချစ်သူတို့ရယ်။

ကောင်းချီး ခံစားရသော်လည်း အလိုကြီးတဲ့ ကျွန်မ ခံစားရကောင်းကြီး မင်္ဂလာကို တစ်ချိန် တစ်ခုမရေတွက်ဘဲ အကြွေး ၂၈သိန်း အတိုးတွေနဲ့ ၂နှစ် အတွင်း ဆပ်သော် လည်း မကျေနိုင်သေးသောကြောင့် အမြန်ကျေစေချင်တဲ့ ဆန္ဒနဲ့ လူသားတွေကို အားကိုး ဆဲမို့ သွန်သင်ခြင်းကို ခံရပြန်တယ်။ ဆွေမျိုး မိတ်ဆွေနဲ့ ချစ်သူဆိုတဲ့ လူသား တွေကို အကူအညီ ကြိုးစားတောင်းခံလို့ ၁၅၀၀အချစ် မပြောနဲ့ ၅၂၈အချစ်တွေတောင် ဗလာ ဖြစ်သွားခဲ့တယ်။

ချစ်သူက ထွက်ပြေးပေါက်ရှာတော့ သူငယ်ချင်းတွေကို အကူအညီတောင်းပြန်ရော ဒါနဲ့ သူငယ်ချင်းတစ်ယောက်က မမရယ် ဆရာ(-) ဆီမှာ ငွေချေးပြီး နင့်အကြွေး ဆပ်ပါလား တဲ့။ ကောင်းလိုက်တဲ့ အကြံပေးချက်နဲ့ ခေါင်းရှောင်သွားတယ် ကျွန်မ တောင် အဲဒီအကြံကို မကြံစည်မိဘူး။

ဒါနဲ့ လေအိုး ဆိုတဲ့ သူငယ်ချင်း ကတော့ ကောက်ရိုးမီးလို ဟုန်းဟုန်းတောက်ပြီး ကြွေးကူဆပ် ပေးမယ်တဲ့။ ကျွန်မ သူ့ကို တောင်းထားတဲ့ ငွေပမာဏက အရမ်း များတယ်လေ။ စင်္ကာပူငွေ(၃၀၀၀) ဖြစ်တဲ့ အတွက် နင့်ကိုငါ ကူညီနိုင်ပါ့မလားလို့ ကျွန်မကို အမြဲမေးတယ်။ ဒီလိုနဲ့ လေအိုးလေးက (၃၀၀၀) မရလည်း ရသလောက် တော့ ကူညီမယ်တဲ့။ ကျွန်မကလည်း နင် မကူညီ နိုင်ရင်တော့ ငါကိုပြော ထွက်

မပြေးနဲ့ လို့ သူ့ကို ထပ်ပြောပါတယ်။ လေအိုးက သူငယ်ချင်းတွေဘဲ အရှူး မိုးလို့ သူမရဲ့ အလုပ်ခန့်ထားသူ အားလုံးကို သခင်စကား စာစောင်လေးမှ တဆင့် ထွက်ပြေး ရမှာလားတဲ့။ အကြွေးဆပ်ဘို့ ၁၀ အလိုမှာတော့ အရှူးလား အကောင်း ကျေးဇူးတင်ကြောင်းနှင့် ဘုရားသခင် ကောင်းကြီး ပေးပါစေလို့ ဆုမွန်ကောင်း တောင်း လားတော့ မသိဘူး လေအိုး ပြေးတာ လိုက်ဖမ်းလို့ မမိတော့ဘူး။ ဆွေမျိုးများ လိုက်ပါတယ်။

ကလည်း ကျွန်မ အသံကို ကြားရင်တောင် ရှောင်လေပေးပေး မူးယစ်ဆေး ကျွန်မကို ကျွန်မရဲ့ သက်သေခံချက်ကတော့ လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ်က ကျွန်မ (၄)တန်း ဘေးပွဲ ဖြေပြီး နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်မ အရမ်းလှချင် လွန်းလို့ နား အပေါက် ဖောက်လိုက်ပါတယ်။ အဲဒီ ရက်ပိုင်းမှာ ကျွန်မတို့ရွာ အလှူ အစည်းအဝေးပွဲ တစ်ခုမှာ ကျွန်မတို့ ကလေးတသိုက် ကျမ်းစာပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ကျွန်မရဲ့ နားက အနာမကျက်ဘဲ သွေးတွေကျပြီး ရောင်ကင်း နေပါတယ်။ ကျမ်းစာ ကျင့်ရင်းနဲ့လည်း သွေးတွေက ကျနေတယ်။



ကျွန်မ နဲ့နဲ့လည်း ရှက်မိတယ်။ အဲဒါနဲ့ ဒီလို နေ့ညမှာ ကျမ်းစာက ပြိုင်ရတော့မယ်။ သွေးတွေက ကျတာ မစသေးဘူး။ အဲဒါနဲ့ ကျွန်မ ဆုတောင်း လိုက်တယ်။ ဒီကနေ့ ည မတိုင်ခင် ယခုချက်ချင်း ပျောက်အောင် ကုပေးရင် ဒီတစ်သက်လုံး နားအပေါက် မဖောက်တော့ဘူးလို့ ဆုတောင်းပြီး သက်သေခံမယ်လို့ ကတိပေးလိုက်ပါတယ်။ တကယ်လည်း တညနေတည်းမှာဘဲ ပျောက်သွားတယ်။ တကယ်ပါဘဲ ကျွန်မ ပြော မပြုတတ်အောင်ကိုပဲ အံ့သြမိပါတယ်။ ပင်ကို ပကတိ အတိုင်း အနာမရှိ သွေးမကျဘဲ ပျောက်သွားပါတယ်။

နောက်ထပ် တခုတော့ ၂၀၀၇ ခုနှစ်(ဇူလိုင်)လ လောက်မှာ နွေရာသီ လူငယ် အားသစ် လောင်း သင်တန်း တခုရှိပါတယ်။ အဲဒီ သင်တန်းကို ကျွန်မ အရမ်း တက်ချင်တယ် အသင်းတော်ကို နာမည်စာရင်း ပေးပြီး အိမ်က မိဘကို ပြန်ပြောတယ်။ အဲဒါနဲ့ အဖေနဲ့ ရန်ဖြစ်ပါလေရောဘဲ။ အဖေက မသွား ရဘူးတဲ့။ ကျွန်မ အရမ်း တက်ချင်လို့ အဖေ မသွားခိုင်းလည်း ကျွန်မ အထုတ်ထုတ်ပြီး သွားလိုက်တယ်။ လက်ထဲမှာ မုန့်ဖိုး မပြောနဲ့ အလှူငွေ တပြားမှ မပါဘူး။ ကျွန်မ လမ်းသွားရင်း ဆု တောင်းတယ်။ ဒီသင်တန်းကို ကျွန်မ အရမ်းတက်ချင်တယ် အခက်အခဲ အများကြီးကို ကျော်ဖြတ်ပြီးမှ လာခဲ့ရတယ်။ အလှူငွေလည်း မပါခဲ့ပါဘူးလို့ ဆုတောင်းပြီး ဒီ သင်တန်းမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော် အလိုတော်ကြောင့် ကျွန်မ အမျိုးသမီး အ ကောင်းဆုံး ဆုကို ရရှိခဲ့ရင် သက်သေခံမယ်လို့ ကတိပေးလိုက် ပါတယ်။

နောက်တခုကတော့ ကျွန်မ ဒီစကော့ကို ရောက်ရောက်ချင်းတုန်းက လစာ (၃၅၀)ဘဲ ရပါတယ်။ (ရ)လ လောက်ကြာတော့ အလုပ်အရမ်း ကြီးစားပြီး ဘုရားသခင် ဆီ ဆုတောင်းတယ်။ ဆုတောင်းချက်ကတော့ ဒီလမှာ ကျွန်မကို လစာ(၄၀၀)အထိတိုး ပေးရင် ဒီလရဲ့ လစာကို ကျွန်မတို့ရဲ့ ဘုရားကျောင်းကို ပေးလိုက်မယ်။ တကယ်ပါဘဲ လကုန်တော့ ကျွန်မရဲ့ သူငွေမက လစာ(၅၀)ထပ်တိုးပေးပါတယ်။ ကတိပြုထားတဲ့ အတိုင်း ဘုရားကျောင်းကို ပို့ပေးလိုက်ပါတယ်။ သက်သေခံမယ်လို့ ကတိပေးထားတဲ့ အတွက် ယခုသက်သေခံပါတယ်။

နောက်ထပ်တခု ရှိပဲသေးတယ် ကျွန်မဒီ (စကော့)ကို ရောက်ရောက်ချင်း (၂)ရက် လောက်တုန်းက ကျွန်မ ရင်သား တစ်ဖက် နာပြီး ရောင်ပြီး အကြီးကြီးဖြစ် လာပါတယ်။ Cancer ဖြစ်ချင် တာလားတော့ မသိဘူး။ ဒါပေမဲ့ ကျွန်မ ဆုတောင်းရင်း ဆေးသောက်၊ ဆေးလိမ်းရင်း နဲ့ ပျောက်သွား ပါတယ် ပြီးခဲ့တဲ့ ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညဘက် ကျွန်မ ရေချိုးရင်း ဘယ်လို ထိမိလည်း မသိဘူး တအားနာတယ်။ အဲဒါနဲ့ ကျွန်မ သေချာကြည့်တော့ အကျိတ်ကလေးလို သေးသေးလေး တစ်ခုက အရမ်း နာတယ် ဒါနဲ့ ကျွန်မ ကြောက်လန့်ပြီး ဝိုင်း မသိ ၂၁း ၁၈-၂၂ ဖတ်ပြီး ဆုတောင်း တယ်။ အဲဒီ အချိန်မှာ သူငယ်ချင်းတွေ အစ်မတွေကို ပြောပြဖို့လည်း ဖုန်းထဲမှာ ပိုက်ဆံက မရှိတော့ဘူး။ ကျွန်မ မြန်မြန် ရေချိုးခန်း ထဲကနေထွက် လာပြီး ဆေးဘူး တွေ ရှာကြည့်တယ်။ ကျွန်မမှာ တိုင်းရင်းဆေး တစ်ချို့ ရှိပါတယ်။ ဆေးအညွှန်း ကြည့် လိုက်တော့ နို့နာ၊ နို့ကျိတ်၊ နို့ချောင်းပိတ် တို့ပါပါတယ်။ ဒါနဲ့ ကျွန်မ အပြင်း အထန် ဆုတောင်းပြီး လိမ်းလိုက်တယ်။ ပျောက်ရင် သက်သေခံမယ်လို့ ဆုတောင်းပါတယ်။ တကယ်ပါဘဲ မရှိတော့ သလောက် မနာတော့ သလောက် ပျောက်သွားပါပြီ။

ထို့ကြောင့် ဘုရားသခင်၏ တန်ခိုးတော်နှင့် ကျေးဇူးတော်ဟာ ကြီးမားလှပါတယ်။ ဘုရားသခင်ဟာ သူ့သားသမီးတွေကို ကောင်းကြီး များစွာနှင့် ဖန်ဆင်းလိုက်ပါတယ်။ ဒါပေမဲ့ အခုလို ကျွန်မတို့ ကျော်ဖြတ်လာရတဲ့ အခက်အခဲတွေ၊ ခံစားရတဲ့ ရောဂါ ဝေဒနာ တွေဟာ အပြစ်ပေးတာ မဟုတ်ပါဘူး။ သူ့ရဲ့ တန်ခိုးတော် ထင်ရှားဘို့ နှင့် သူ့ကို စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်ပြီး ဆုတောင်းဖို့ ကျွန်တော်/မ တို့ကို စမ်းသပ် တာပါ။ ထို့ကြောင့် ချစ်သော ယုံကြည်သူများ အားလုံးကို တိုက်တွန်းနှိုးဆော်၊ ဝေငှ ချင်တာက ကျွန်တော်/မ တို့ရဲ့ ယုံကြည်ခြင်းဟာ မိရိုးဖလာ အတိုင်း ယုံကြည်မှုမျိုး



ကရင်နှစ်ခြင်း အသင်းတော်) ဆရာစံသာသနာနယ်။
ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်း (Naw Hel Lay Say)
စိတ်နှလုံး အကြွင်းမဲ့ နှင့်ယုံကြည်၍ ဆုတောင်းကြလော့။ မသိ ၂၀ : ၂၂
ရှေ့ဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါစို့။
သခင်စကား စာစောင် ကနေ သက်သေခံခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ (Singapore) ကို ရောက်တာ (၁၁)လ ရှိပါပြီ။
ကျွန်မ (Singapore) ကို ကျေးဇူးတော် သက်သက်နဲ့ ရောက်ခဲ့ တာပါ။ ကျွန်မမှာ (Agency) မရှိပါဘူး။ ကျွန်မ စာမေးပွဲဖြေဖို့ အစစအရာရာ ကူညီ ပေးတဲ့ အစ်မနှင့်

မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင် စိတ်နှလုံး အကြွင်းမဲ့ ယုံကြည် ဆုတောင်း ဆက်ကပ် အပ်နှံ ပါလို့ တိုက်တွန်းနိုးဆော်၊ ဝေငှရင်း သက်သေခံ လိုက်ပါတယ်။ (Naw Hel Lay Say) **တစ်နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း တစ်နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်းသက်သေခံချက်** ရွှေသန်းဦး

ရှေးဦးစွာ ကျွန်မအား စကောပူနိုင်ငံ သို့ရောက်ရှိလာအောင် ပို့ဆောင် ပေးသော အသက်ရှင်တော် မူသော ထာဝရဘုရား သခင်အား အထူးကျေးဇူးတင် ပါတယ်။

ကျွန်မဟာ နိုင်ငံခြား သွားဖို့ အင်္ဂလိပ်စကား ပြောဖို့ ဘယ်တုန်းကမှ စိတ်မဝင်စား ခဲ့ပါဘူး။ ကျွန်မ စိတ်မဝင်စား တဲ့အရာတွေကို စိတ်ဝင်စား လာအောင် ဘုရားသခင်က ပြုပြင်သွန်သင် ခဲ့ပါတယ်။ ၂၀၀၉ ဧပြီလမှာ ပဲခူးမြို့မှာ ဖွင့်လှစ်တဲ့ W.P Youth for Christ အင်္ဂလိပ်စာ အခမဲ့ စာသင်ပိုင်းကို တက်ရောက်ဖို့ ကျွန်မ ရွေးချယ်ခြင်း ခံရပါတယ်။ စကောပူ ဆရာမများ သွားရောက် သင်ကြားခြင်း ဖြစ်ပါတယ်။ သင်တန်း ကာလ ဝတ်စုံမှာ ဆရာမများက ခုရက် သင်ကြားပြီး ကျန်ရက်မှာ ကျွန်မတို့ ရှေ့ထွက်ပြီး လက်တွေ့ သင်ကြားပြ ရပါတယ်။ အင်္ဂလိပ်စကား မပြောတတ်တဲ့ ကျွန်မ ပုံပြင် ဖတ်ခြင်းဖြင့် သင်တန်းကာလ ပြီးခဲ့ ပါတယ်။ ဒုတိယနှစ် ဆက် မတက်ဘို့ ကျွန်မ ဆုံးဖြတ် ခဲ့ပါတယ်။ ဒါပေးမဲ့ ဒုတိယနှစ် တက်ခါနီးမှာ အင်္ဂလိပ် စကား ပြော တတ်တဲ့ အခေါ် တစ်ယောက်က သွားပါ။ ငါလိုက်ပြီး နင့်ကို ကူညီမယ်။ စာတွေက ကလေးတွေ အတွက် အကျိုးရှိတယ်လို့ ဆို လာသဖြင့် ဒုတိယနှစ်ကို လူအားကိုးနဲ့ တက်ရောက် ဖြစ်ပါတယ်။ အင်္ဂလိပ်စကား မပြောတတ်လို့ လူအားကိုး နဲ့ တက်ရောက် ခဲ့တဲ့ ကျွန်မဟာ လူအများရဲ့ ရှေ့မှာ ကိုးရိုးကားယား ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မ အင်္ဂလိပ် စကားပြော တတ်ချင်လာတယ်။ စကားပြောတတ်ဘို့ ပိုက်ဆံက မရှိ ကလေး ဥယျာဉ်ကဲ့သို့ ပညာရေး၊ ဒီကြားထဲ ကလေးဥယျာဉ်လုံး ပြိုင်တူဖျား မှုကြောင့် ဝလလုံး အကြွေးကတင်။ ဘယ်လိုလုပ်ရမလဲ။ စကောပူ လာဖို့ စဉ်းစားတော့ စကောပူမှာ လာ အလုပ်လုပ်တဲ့ သူတွေ အခက်အခဲ မြောက်များစွာနဲ့ ရင်ဆိုင် ရတဲ့ အကြောင်း ကြားရတယ်။ ဒါနဲ့ ကျွန်မ ကလေးဥယျာဉ် အတွက် လာရောက် ဆုတောင်း ပေးတဲ့ ဦးလေး သင်းထောက်ကြီးကို ကျွန်မ စကောပူမှာ သွားအလုပ်လုပ်ချင်တယ် ဘုရား အလိုကျ ဆေးစစ်တဲ့ အခါ အောင်ဖို့ ဆုတောင်းပေးပါ ဆိုတော့ သူတို့ တတွေ ဆုတောင်း ပေးတယ်။ ဒါနဲ့ ဆေးစစ်တဲ့ အခါ အောင်တယ်။ လိုတာတွေ လုပ်ခဲ့ပါတယ်။ အဲလို လုပ်တဲ့ အခါ မယုံကြည်သူ အိမ်ကို သွားရပါတယ်။ အဲဒီ အချိန်မှာ သူတို့ရဲ့ ကိုးကွယ်မှုကိုတွေ့ ရတဲ့ အခါ ချက်ချင်းဘဲ ဘုရားသခင်အား မယုံကြည်သူ အိမ်ကို မပို့ ပါနဲ့။ မယုံကြည်သူ အိမ်ရောက်ခဲ့ရင် အခြားသော ဘုရားရဲ့ အစေကို ခံရမှာဖြစ်တယ်။ ဒါပေမဲ့ ကိုယ်တော် အလိုရှိလို့ မယုံကြည်သူ အိမ်ရောက်ခဲ့ရင် ခရစ်ယာန် အသက်တာ ပေါ်လွင် ထင်ရှားအောင် အသက်ရှင် နိုင်သော ခွန်အားကို ပေးပါလို့ ဆုတောင်းခဲ့ ပါတယ်။ ဒီလိုနဲ့ ကျွန်မ စကောပူကို ရောက်ခဲ့ပါတယ်။



ရွတ်လာပါတယ်။ အိမ်ရောက်တဲ့ အခါ ကလေးဥယျာဉ်ကို တွေ့ရပါတယ်။ ဒါနဲ့ ကျွန်မဟာ အငယ်မလေးကို လက်ကမ်းပေး လိုက်ပါတဲ့ အခါ ကျွန်မ ချီတာ မပိုင်ဘဲ ပြုံးရယ် နေပါတယ်။ အားလုံးအံ့ဩတယ် အကြီးမလေးကလည်း သူ့အမေက ဒီအန်တီ ကို အန်တီဦးလို့ ခေါ်မယ်ဆိုတော့။ အန်တီဦးလို့ ခေါ်ပြီး ကျွန်မကို လာဖက်တယ်။ နှစ်ဘက် မိဘနဲ့ တစ်မိသားစုလုံး အံ့ဩလွန်းလို့ ပြောမဆုံးဖြစ်နေတယ်။ ဒါဟာ ဘုရားသခင် ကျွန်မနဲ့ အတူ ပါရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ကို အထူးပင် ကျေးဇူးတင်ပါတယ်။ နိုဝင်ဘာ ၂၆ ရက် မနက်မှာ ဆရာမက သူ့သမီးလေး လက်ကို ဆွဲပြီး ကျမဆီ လာပြီး Happy Birthday အန်တီဦးလို့ လာနှုတ်ဆက်တယ် ကျွန်မ အရမ်းအံ့ဩသွားပြီး မွေးနေ့ကတိတ်မုန့် ယူလာတယ် ကျွန်မကို မွေးနေ့ လုပ်ပေးတယ်။ ဘုရားကျောင်းမှာ ၂၇ရက်နေ့မှာ လည်း ဆရာမက ကျွန်မကို ဖက်ပြီး ကျွန်မ မိသားစုအတွက် ဆုတောင်းပေးတယ်။ ဘုရားကျောင်း ပန်းနီဆိုးလားက မြန်မာစားသောက်ဆိုင်မှာ မွေးနေ့ပွဲ အတွက် နေ့လည်စာကို ကျွန်မ အပါအဝင် ကျွန်မ အိမ်ရှင်မိသားစုနှင့် နှစ်ဘက်သော မိဘညီအစ်ကို မောင်နှမများ တက်ရောက်တယ်။ အစာ မစားခင် ဆရာမရဲ့ ညီမက ဆုတောင်းတယ်။ အစားအသောက်မျိုးစုံ မှာတယ်။ ကျွန်မကိုလည်း ဒါ နှင့် မွေးနေ့ပွဲ ဖြစ်တယ် ဒါကြောင့် မြန်မာစားသောက်ဆိုင်မှာ လာလုပ်ပေးတာ။ နှင်စားချင်တာ မှာဆိုတော့ ကျွန်မလည်း မြန်မာနိုင်ငံမှာ အမြဲချက်စားနေကျ အသားဟင်း မပါတာလှည့် ပါတာလှည့် ဘူးသီးဟင်းကို သတိရလို့ ဘူးသီးကြက်သား ကာလသားချက်နဲ့ မြိတ် ငပိသုတ် တို့စရာ မှာစားတယ်။ ထမင်းစား ပြီးလို့ ဘာသောက် မလဲဆိုတော့ ကျွန်မ အမိုး လုပ်တိုက် နေကျ မုန့်လက်ဆောင်းကို သောက်ခဲ့ပါတယ်။

အခုဆို ကျွန်မ စကောပူမှာ လာရောက် လုပ်ကိုင်တာ ဝန်စ်ပြည့်ပါပြီ။ ဒီတနှစ် အတွင်း ဘုရားသခင် ပို့ဆောင် ပေးခြင်းကြောင့် ကောင်းမွန်စွာ ကျော်လွှားခွင့် ရပါတယ်။ ကျွန်မ ကလည်း အမြဲဘဲ ကျွန်မနဲ့ အတူ ဒီနိုင်ငံမှာ လာရောက် လုပ်ကိုင် သူများ အတွက်ပါ ဘုရားသခင် အတူ ပါရှိဖို့ အမြဲ ဆုတောင်းတယ် သီချင်း အားဖြင့် အမြဲလိုလို ဂုဏ်တော် ချီးမွမ်း ပါတယ်။

တနှစ်ပြည့်တဲ့ အထိ ဘုရားသခင် ပါရှိခဲ့ သလို နောက် ဆက်လက်မည့် အချိန် မှာလည်း ဘုရားသခင် ပါရှိ ကောင်းချီး ပေးအုန်း မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ ဘုရားသခင် ပြုသော အံ့ဩဖွယ်ရာ များစွာရှိပါတယ် ရေးလျှင်လည်း ကုန်ဆုံးမှာ မဟုတ်ပါဘူး။ ဒီလောက်နဲ့ဘဲ ဘုရားသခင်အား တစ်နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်း လိုက်ပါတယ်။ အားလုံးနဲ့ အတူ ဘုရားသခင်ပါ ရှိပါစေ။ ရွှေသန်းဦး (ကိုင်းပြင်ကြီး)

ကိုယ်တော် ကိုယ်တော် စိတ်နှလုံး အကြွင်းမဲ့ ကိုးစားကြပါစို့ Thian Hnem Par

ဟာလေလူယာ ကျေးဇူးတော် အပေါင်းကို ချီးမွမ်းပါတယ်။ သမီးရဲ့ နှလုံးသား ထဲမှာ ဝိညာဉ်တော် တိုက်တွန်းနိုးဆော်သောကြောင့် ဒီစာလေးကို ဝိညာဉ်တော် စေခိုင်းတဲ့ အတိုင်းရေးချ လိုက်ပါတယ်။ ဖတ်ရှု သူအပေါင်းကို ဝိညာဉ်ရေးရာ ခွန်အားပေးချင်ပါတယ်။

လောကမှာ မည်သူမဆို ကိုယ်ဘဝရဲ့ ပန်းတိုင် ရည်မှန်းချက် ကိုယ်စီထားတတ်ကြ ပါတယ်။ တချို့မှာ ရည်မှန်းချက် အတိုင်း အောင်မြင် သောသူများရှိ သလို မအောင်မြင် သောသူလည်း ရှိပါတယ်။ အဲဒီလို မအောင်မြင်တော့တဲ့ အချိန်မှာတော့ ဘုရား ကို အပြစ်တင် စိတ်တွေ လူ့ဇာတိ ကိုခံယူထားတဲ့ လူသားက စိတ်ဓာတ်ကျ ဆင်းရဲတာဘဲ။ ဆုတောင်းချက် မပြည့်စုံဘူး။ ဆုတောင်းသလို ဘုရားက အဖြေ မပေးဘူးလို့ခံယူလျက် ဝိညာဉ်ရေးရာမှာ အားလျော့ သွားရပါသည်။ ဘုရားကတော့ တောင်းကြလော့ တောင်းလျှင်ရမည်၊ ရှာကြလော့ ရှာလျှင်တွေ့မည်ဟု ... ကျမ်းစာ လာပါသည်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ် " အလိုတော်" ဆိုတာ ရှိပါသည်။ အလိုတော်ကို ဝန်ခံတတ်ဖို့ အရေးကြီးပါတယ်။ မိမိရည်မှန်း ထားတဲ့ အတိုင်း ဖြစ်မလာ ခဲ့ရင် ရရှိလာတဲ့ အရာကို ကျေးဇူးတော် ချီးမွမ်း၍ ကျေနပ်စွာ လက်ခံရန် အလွန်ပင် အရေးကြီးသော အရာဖြစ်ပါတယ်။ မိမိမှန်းထားတဲ့ ပထမ ရည်မှန်းချက် မပြည့်စုံခဲ့ရင်၊ ဒုတိယ ဘုရားသခင် စီစဉ်ပေးတဲ့ အရာဟာ ပထမ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ အရာရာကို ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် တကွ လက်ခံတတ်ရန် သမီးပြောချင် ပါတယ်။ သမီးရဲ့ ဘဝ အတွေ့အကြုံနှင့် အဖြစ်အပျက်လေးကို ဥပမာအဖြစ်နှင့် ရေးပြ သွားချင်ပါတယ်။

သမီးရဲ့ မိသားစုဟာ ကြွယ်ဝချမ်းသာတဲ့ မိသားစုလေး မဟုတ်ပါဘူး။ ဘုရားသခင် ပြင်ဆင်ပေးသလို အမေက ရွာထဲမှာ လှည့်လည် ဟင်းသီးဟင်းရွက် ရောင်းရင်း

အသက် မွေး ရပါတယ်။ ငွေကြေး မပြည့်စုံသော်လည်း ဘုရားရဲ့ ကျေးဇူးတော်ကြောင့် မိသားစု ဖျော်ရွှင်စွာ နေထိုင် စားသောက်ကြပါတယ်။ ဒုတိယတန်း ကျောင်းသူလေး အရွယ်က စလို့ ကျောင်းမတက်ခင် အမေကို တတ်နိုင် သလောက် ဟင်းသီး ဟင်းရွက်ကို သယ်ကူပေးရင်၊ အမေ့နောက်က လိုက် ဈေးရောင်းတာပါ။ အမေ့ကို ကြည့်ရင်း ဘဝအကြောင်းကို သမီးကိုယ်တိုင် ခံစား သိရှိ နားလည်လာ ပါတယ်။ ဘယ်သူ မှ သွန်သင်စရာ မလို နှလုံးသားထဲမှာ ဝိညာဉ်တော်က ဖော်ပြပေးပြီးသားပါ။ အဲဒီအချိန်တုန်းကပေါ့ မှတ်မှတ်ရရ မေးခွန်းလေးတစ်ခု အမေက မေးလာပါတယ် မေးခွန်းလေးက ဘာတဲ့လဲ " သမီးကြီးလာရင် ဘာလုပ်မလဲ " တဲ့။

သမီး ချက်ချင်းပဲ တုန်ပြန်ခဲ့တယ် သမီးကြီးလာရင် " ဆရာမ " လုပ်မယ်ပေါ့ ။ ရယ်ချင်စရာ အဖြေလေးပါ။ ဒါပေမဲ့ ချက်ချင်း တုံ့ပြန်ခဲ့တဲ့ အမိပွယ်ကို သမီး နားလည် တယ်။ အခုအချိန်မှာ ဘယ်သူမဆို " သင် သခင် အတွက် ဘာလုပ်မလဲ " လို့ မေးခွန်း မေးလာရင် သမီး " စေခိုင်းရာ၊ အလိုတော်ကို ဝန်ခံမယ်၊ အလိုတော် အတိုင်း လုပ်မိ လျှောက်မယ် " လို့ ချက်ချင်းတုံ့ပြန်မယ်။ သင့်ကိုရော အခုချိန်မှာ အဲဒီ မေးခွန်း မေးလာ ရင် သင်ဘယ်လိုဖြေမလဲ။ စဉ်းစားကြည့်ပါ မိတ်ဆွေ သမီး ရည်မှန်းထား တာက ဘွဲ့ရအောင် တက်ပြီး ရွာထဲမှာ ဆရာမ လုပ်နေမယ်ပေါ့ ဒါပေမဲ့ အလိုတော် က ဘယ်လို ရှိလဲဆိုတော့ ။

အလိုတော်အရ အိန္ဒိယနိုင်ငံ " Aizawn " မြို့ပေါ်မှာ ၂၀၀၇ တုန်းက ခရီး ထွက်ခဲ့ တယ်။ သမီး ၁၆ နှစ်ဘဲ ရှိပါသေးတယ်။ အိမ်အလုပ်နဲ့ ၂ နှစ် ၂၀ နေခဲ့ရပါတယ်။ အိမ်ရှင် တွေက ယုံကြည်သူတွေဖြစ်ပြီး စိတ်သဘောလည်း ကောင်းပါတယ်။ မသွား မဖြစ် လို့ သွားရတာပါ။ အမေက မသွားစေချင်ပါဘူး။ အမေ သဘော မတူလည်း သမီး ဆုံးဖြတ်ချက်နဲ့ သွားခဲ့ပါတယ်။ အမေ ဟင်းသီးဟင်းရွက် ရောင်းနေတဲ့ ဘဝကို မကြည့်ရက် တော့လို့ပါ။ သမီး(ကျောင်းဆက်တက် ချင်သေးတာပေါ့) ရည်မှန်းချက်က ဘွဲ့ ရအောင်တက်ပြီး ဆရာမ လုပ်ဖို့လေ။ သမီး ကိုယ့်တော်ကို အပြစ် မပြောပါဘူး။ အလိုတော် အတိုင်းပါဘဲ။ ၂၀၀၉ မတ်လမှာ မြန်မာပြည်ကို ပြန်ခဲ့ပါတယ်။ (၁)နှစ် အတွက် အချိန်မီလေး ကျောင်းအပ်ပြီး အဝေးသင် (၁)နှစ်ကို ဖြေခဲ့ပါတယ်။ တဆက် တည်း ရွာထဲမှာ လုပ်အားပေး လျှောက်ရင်း ဆရာမ ပြခွင့်ရခဲ့ပါတယ်။ ကျေးဇူးတော်ကို ချီးမွမ်း၍ မဆုံးပါ။ (၁)နှစ်အောင်ပြီး သမီးဆက်လက်ပြီး လုပ်အားပေး ဆရာမ ဆက် လုပ်ပြီး (၃)နှစ်ကို ဆက်ဖြေချင် သေးသော်လည်း အလိုတော်ကတော့ ..။

၂၀၁၀ ဇူလိုင်လ ၃၁ ရက်နေ့မှာ စင်ကာပူကို ရောက်ရှိခဲ့ ပါတယ်။ သမီးရည်မှန်းချက် ကလေးကတော့ အခုချိန်မှာ ဖြစ်လာတာနဲ့ တခြားစီပဲ။ အလိုတော်ကို ဝန်ခံရင်း ကိုယ်တော်ရဲ့ အစီအစဉ်နှင့် အကြံတော်ကို လက်ခံပါတယ်။ ထာဝရဘုရား မိန့်တော် မူသည်ကား ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့် မတူ။ ငါ၏ အကျင့် သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီးထက် သာ၍မြင့် သကဲ့သို့ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်ထက် လည်းကောင်း ငါ၏ အကြံ အစည်သည် သင်တို့၏ အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏... ဟုကျမ်းစာ လာပါသည် (ဟောရှာယ ၅၅: ၈-၉) မိမိတို့ရဲ့ အကြံအစည် အတိုင်းဖြစ် မလာရင် စိတ်ဓာတ် မကျပါနဲ့။ ဘုရားသခင်နှင့် အမြဲ ဆက်သွယ်ပါ။ ဆုတောင်းပါ။ အလိုတော်ကို ဝန်ခံပါ။ မနက်ဖြန်နေ့ နှင့် အနာဂတ်ကို မမှန်းနိုင် သလို ကိုယ်တော်ရဲ့ အကြံအစည် ကိုလည်း မသိနိုင်ပါ။ မနက်ဖြန်နေ့မှာ ဘုရားသခင် အကောင်းဆုံးကို ပြင်ဆင် ပေးမယ်လို့ ယုံကြည်ရင် လာမဲ့ နေ့ရက်ကို ကိုယ်တော် လက်ထဲသို့ ပုံချ လိုက်ပါ။ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားကြလော့၊ ကိုယ်ညာဉ်ကို အမှီ မပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင့်၏ လမ်းခရီးကို ပြုပြင်တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ့်ကိုယ်ကို မထင်နှင့် ၊ ထာဝရ ဘုရားကို ကြောက်ရွံ့ ၍ ဒုစရိုက်ကို ရှောင်လော့...ဟု ကျမ်းစာ လာပါသည် (သုတ္တံ ၃: ၅-၇) သမီး နှစ်သက်တာက "အကြွင်းမဲ့" ဆိုတဲ့ စကားလုံးလေးပဲ ဖြစ်ပါတယ်။ " အကြွင်းမဲ့ " ဆိုတာက "မေးရန် မေးခွန်းမရှိ " (No Question) ပါ။ အဆင် ပြေသည်ဖြစ်စေ၊ အဆင်မပြေသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ မခက်ခဲသည် ဖြစ်စေ အကြွင်းမဲ့သာ ကိုးစားယုံကြည်ကြပါ။ လမ်းဆုံးမှာ အောင်မြင်မှု ဆိုတဲ့ ပန်းတိုင် ကို တွေ့မြင်ရမှာပါ။ အဲဒီ ပန်းတိုင်ဟာ မိမိတို့ မှန်းထားတဲ့ ပန်းတိုင်ထက် သာတဲ့ ပန်းတိုင်ကို ကိုယ်တော်က စီစဉ်ပေး သွားမှာ ဖြစ်ပါတယ်။ ယခုအချိန်မှာ အကြွင်းမဲ့သာ ယုံကြည်ကြပါစို့။ ဖတ်ရှုသူတိုင်း နှလုံးသားထဲမှာ အောက်မေ့ပြီး အလိုတော်ကို ဝန်ခံ တတ်ရန် တိုက်တွန်း လိုက်ပါတယ်။

ဒုက္ခ ကြုံတွေ့ရတဲ့ အချိန်မှာလည်း မစိုးရိမ်ပါနှင့်။ မီးပွားတို့သည် အထက်သို့ ပျံတက်သည့် နည်းတူ၊ လူသည် ဒုက္ခ၌ ကျင်လည်ခြင်းမှာ မွေးဖွား၏။ (ယောဘ ၅:၇)

ကြုံတွေ့ ရတဲ့ ဒုက္ခ၊ ခက်ခဲမှုများ၊ အပြစ်များကို ကိုယ်တော်ရဲ့ ရှေ့မှောက်မှာ ချထား လိုက်ပါ။ သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်း ရှိစေခြင်းမှာ ဤစကားကို ငါ ဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့် ငါသည် လောကကို အောင်မြီဟု မိန့်တော်မူ၏...ဟု ကျမ်းစာ လာသည်။(ရှင်ယောဟန် ၁၆:၃၃)

ယခု သမီး လက်ရှိ အလုပ်လုပ်နေတဲ့ အိမ်ရှင်တွေဟာ မယုံကြည်သူတွေပါ။ ငွေကြေး စုံလင် ချမ်းသာ ပေမဲ့ ပျော်ရွှင်တဲ့ မိသားစု မဟုတ်ပါဘူး။ မနက်မိုးလင်း ကစ နေပင်သည် တိုင်အောင် ရန်တွေ့ အော်ခေါက်၊ ပြန်ပြောတာနဲ့ လုံးဝပဲ ပျော်ရွှင် ပြုံးပြ နိုင်တဲ့ မိသားစု မဟုတ်ပါဘူး။ သမီး ဆုတောင်းပေး ပါတယ်။ တစ်ယောက်နှင့် တစ်ယောက် နားလည်ပြီး ပျော်ရွှင်စွာ နေထိုင်တဲ့ မိသားစုလေး ဖြစ်ဖို့ပေါ့။ ကိုယ်တော် တကယ်လဲ နားဆင်ပါတယ်။ ယခုဆို အရင်ကနဲ့ လုံးဝပဲ ခြားနားသွား ပါတယ်။ ယခုဆို ပြုံးပြ၊ ပျော်ရွှင်၊ ချစ်ခင်၊ ကြင်နာ တတ်တဲ့ မိသားစု ဖြစ်လာပါပြီ။ ကျေးဇူးတော် အပေါင်းကို ချီးမွမ်း၏။ ။Thian Hnem Par (သဲမြတ်မွန်)

သက်သေခံချက်-မကြီး

ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားရဲ့ ကျေးဇူး တော်ကြောင့် ဒီစင်ကာပူမှာ ကျန်းကျန်းမာမာ အလုပ်လုပ် ကိုင်တဲ့ အတွက် ဘုရား သခင်ကို ကျေးဇူးတင်တယ်။ ဒါပေမဲ့ တခါတလေ ဘုရားသခင်က ကျမတို့ကို စစ်ဆေးပါတယ်။ ကျွန်မရဲ့ မေးရိုးအောက်မှာ အကျိတ်လေးထွက်ပြီး နာနေတယ်။ သူငယ်ချင်းကို ပြောပြီး ဆုတောင်းခိုင်းတယ်။ သူငယ်ချင်းက ကျွန်မကို ဘာပြောလဲ ဆိုတော့ ရောဂါပျောက်ရင် သက်သေခံ ရမယ်တဲ့။ ကျွန်မ ဘာမှ မပြောဘူး။ ဆုတောင်းရင်းနဲ့ နေလိုက်တယ်။ တစ်ပတ် အတွင်းမှာဘဲ သက်သာ သွားတယ်။ ဒါပေမဲ့ ကျွန်မ သက်သေ မခံဖြစ်ဘူး။ နောက်၁လ လောကီကြာတဲ့ အချိန်မှာ ရောဂါက ပိုထလာ သလို အကျိတ်က နာလာသလို ခံစားရပြီး ဆုတောင်းတယ်။ ဘုရားသခင် ဒီရောဂါ ဝေဒနာကို ပျောက်ကင်းစေတော်မူပါ။ ကျွန်မ သက်သေခံ ပါမယ်။ ဘာဖြစ်လို့ လဲဆိုတော့ အကျိတ်ဆိုတော့ နာပြီးကြောက်တယ်။ ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ပျောက်သွားတယ်။ ကျွန်မ ဒီလိုဘဲ နေလိုက်တယ်။ အလုပ်မအား သလို၊ ပျင်းသလိုနဲ့ နေလိုက်တယ်။ သက်သေ မခံဘူးလို့ နေလိုက်တယ်။ မေ့ချင် ယောင်ဆောင် နေလိုက်တယ်။ ဒါပေမဲ့ ကျွန်မ သက်သေခံချက်ကို မရေးဘူး။ သုံး လေး လ အကြာမှာ ရောဂါ တခုထပ်ပြန် ပြန်ရော။ ကျွန်မ သတိရတယ်။ ဒါက ကျွန်မရဲ့ အပြစ်၊ ဘုရားက သတိပေးတယ်။ အာခေါင်မှာ အဖုတွေ ထွက်ပြီး ပူနေတယ်။ ကျွန်မ စိတ်ပူလာတယ် ဖြစ်လာတဲ့ ရောဂါက တကယ် ဟာတွေပဲဆိုပြီး ကျွန်မ ကြောက်တယ်။ ဒါပေမဲ့ ကျွန်မ ဆုတောင်းတယ်။ သူငယ်ချင်းတွေလည်း ဝိုင်းပြီးဆုတောင်းတယ်။ ကျွန်မ ဘုရားကို တောင်းပန်တယ်။ ဆုတောင်းပြီး ကျွန်မရဲ့ အပြစ်ကို ခွင့်လွှတ်ပါ။ ဒီဝေဒနာကို ပျောက်ကင်း စေတော်မူပါ။ စိတ်ထဲမှာ ဘုရားကို ဈေးထပ်စစ် သေးတယ်။ ကျွန်မ ဒီရောဂါ ဝေဒနာကို ပျောက်မှ အကုန်ပေါင်းပြီး သက်သေခံမယ်လို့ ဘုရားကို စိတ်ထဲ ကနေ ပြောလိုက်တယ်။ စိတ်ထဲမှ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်မကို ပြောသလို နှင့် သက်သေခံချက်ကို ရေးပြီးမှ ဒီဝေဒနာကို ပျောက်ကင်းစေမယ်တဲ့။ ကျွန်မလည်း ခေါင်းမာတယ်။ တရက်ပြီး တရက် အချိန်ဆွဲပြီး နေတယ်။ ဆုတောင်းတယ် ဘုရားသခင် သမီးရဲ့ အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သမီး သက်သေခံချက် မရေးရ သေးဘူး။ စိတ်ထဲမှာ ဘုရားက သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ကျွန်မကို စကား ပြောသလို ခံစားရတယ်။ Ok နှင့် သခင်စကား စာစောင်ထဲမှာ သက်သေခံ ရမယ်လို့ စိတ်က အဲဒီလို ဖြစ်နေတယ်။ အဲဒါကြောင့် ဒီနေ့ ကျွန်မရဲ့ အာခေါင်က အဖုတွေ သက်သာ သလို ခံစားရတယ်။ ကျွန်မ သက်သေ မခံဘဲနဲ့ မနေနိုင်တော့ဘူး။ အရာရာ အားလုံးကို ဘုရားသခင် တတ်နိုင်တယ်။ အကောင်းဆုံး ဆရာဝန်လည်း ဖြစ်တယ်။ ကျေးဇူးတော် ချီးမွမ်းရင်းနဲ့ သက်သေခံလိုက်ပါတယ်။ ချစ်သော မိတ်ဆွေတို့ အပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေ။ ဟာလေလုယာ။ ။ မကြီး

သက်သေခံချက်-ဗေဒီ

ရှေးဦးစွာ သက်သေခံခွင့် ပေးတဲ့ ဘုရားသခင်ကို အထူးကျေးဇူးတင် ပါတယ်။ အချိန်ပေး လုပ်ဆောင်သူ အယ်ဒီတာနဲ့ ဖတ်ရှုသူ အယောက်စီတိုင်း အပေါ် ဘုရားသခင် ကောင်းကြီးချပေးပါစေ။ ကျွန်မ အထူးသက်သေခံချင် တာကတော့ အနာရောဂါ ငြိမ်းခြင်းနဲ့ ဘုရားသခင် ကောင်းမြတ်ခြင်း အကြောင်းပါ။ လွန်ခဲ့တဲ့ (၂၀၁၁)ထဲမှာ ကျွန်မရဲ့ ဘယ်ဘက်မျက်လုံးမှာ အသားမာ တက်ပြီး နာကျင်သော

အဖိုးအိုသုံးယောက်

အဖိုးအိုသုံးယောက် (မင်းအောင်သက်လွင်)



တစ်နေ့သော အခါမှာ မိန်းမ တစ်ယောက်ဟာ သူ့ အိမ်ရှေ့ မှာ မုတ်ဆိတ်မွေးဖြူဖြူ နဲ့ မတ်တပ်ရပ် နေတဲ့ အဖိုး အိုသုံးယောက်ကို တွေ့လိုက်ရပါတယ်။ သူတို့ကို အိမ်ထဲ ဝင်လာဖို့ ဖိတ်ခေါ်ပြီး အစားအစာကျွေး ပေးမဲ့ မင်းရဲ့ ယောက်ျား မရှိရင် တို့ ဝင် မလာဘူးလို့ အဖိုးအိုသုံးယောက်က ပြန်ပြောပါတယ်။

ညနေစောင်းလို့ ယောက်ျားဖြစ်သူ ပြန်လာတဲ့အခါမှာ မိန်းမက အဖိုးအိုတွေ အကြောင်း ပြောပြတော့ ယောက်ျားဖြစ်သူက အဖိုးတွေကို အိမ်ထဲဖိတ်ခေါ်ဖို့ ခွင့်ပြု လိုက်ပါတယ်။ မိန်းမက အဖိုးအိုတွေကို ဖိတ်ခေါ်တဲ့အခါမှာ အဖိုးအိုသုံးယောက်က သူတို့ကိုယ် သူတို့ မိတ်ဆက်ကြပါတယ်။

ငါက ချမ်းသာ။ သူက အောင်မြင်။ နောက်ဆုံးလူကတော့ မေတ္တာ ပါ။ ငါတို့ သုံးယောက် အတူတူအိမ်ထဲဝင်လို့မရဘူး။ မင်းကြိုက်တဲ့ သူကို အရင်ဖိတ်ပါတဲ့။ မိန်းမ ဖြစ်သူက အိမ်ပြန်လာပြီး ယောက်ျားနဲ့ တိုင်ပင်ပါတယ်။ ယောက်ျားတို့ ထုံးစံအတိုင်း ချမ်းသာကို အရင် ဖိတ်ဖို့ ဆုံးဖြတ်ပေးမဲ့ မိန်းမက အောင်မြင်ကို သဘောကျနေပါတယ်။ အိမ်ထောင့်မှာ ရောင်းနားထောင်နေတဲ့ သူတို့ ချွေးမက မေတ္တာကို ဖိတ်ဖို့ ဝင်အကြံ ပေးပါတယ်။

နောက်ဆုံးချွေးမ ဖြစ်သူ စိတ်ကြိုက်ဖြစ်တဲ့ မေတ္တာ ဖြစ်သူကို အရင် ဖိတ်ဖို့ ဆုံးဖြတ် သဘောတူလိုက်ကြပါတယ်။ ရှင်တို့ထဲက ဘယ်သူဟာ မေတ္တာလဲ အရင် ဝင်လာပါ။ လို့ပြောလိုက်တဲ့အခါမှာ အဖိုးအိုသုံးယောက်စလုံး အိမ်ထဲကို တန်းစီ ဝင်လာပါတယ်။ မိန်းမက ကျမ ဖိတ်တာ မေတ္တာ တစ်ယောက်တည်းကိုပါ။ ကျန်တဲ့ လူတွေ မပါဘူးလေ လို့ဆိုလိုက်တော့။

ကျန်တဲ့ အဖိုးအို နှစ်ယောက်က ငါတို့နှစ်ယောက်ကို မင်းသာ အရင်ဖိတ်ခွင့်ရင် ငါတို့က တစ်ယောက်ချင်း စီဘဲ လာလို့ရပေမဲ့ မေတ္တာကို မင်းအရင်ဖိတ်ခေါ်ခွင့်ရင်တော့ ငါတို့ အတူတူ ဝင်လာလို့ ရတဲ့ လျှို့ဝှက်ချက်ရှိတယ်။ အခုတော့ မင်းတို့က တို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်တဲ့ အတွက် မင်းတို့အိမ်မှာ ငါတို့ သုံးယောက် စလုံး တပြိုင်တည်း အတူတူ ဝင်လာပြီး နေမယ် တဲ့။

(ဝန်ခံချက်။ မိတ်ဆွေ တစ်ဦးမှ တဆင့်ပေးပို့သော အီးမေးလ်မှ ရရှိသော စာမူ တစ်ပုဒ်အား ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

နာဂစ်ကဗျာ

နာဂစ်ကဗျာ (စာဆို-ကျွန်တော်ခင်)

ထိုအရှင်သည် အနောက် မြစ်စေ့၍ ထိုအနောက် စည်းတော်မူ၏။ အင်္ဂုတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။ ယောဘာ ၅၁:၁၈

၁) ကျွန်းလားဖြစ် နှစ်ထောင့်ရှစ်တွင် နာဂစ်မုန်တိုင်း တောင်တိုင်းဧရာ လှည့်ကာ ဝင်သွား မြင့်မားပျက်သုဉ်း သက်ဆုံးလေသေး သိန်းလေးသောင်းပြင် မိခင်မဲ့ပွား လင်သားမဲ့တိုး မုဆိုးမမြင် ကျန်သင်လူသား ပြုပွားမေတ္တာ ပြစေရာငြား ရှင်ကားအနာ ပေးလာစေမှု ရှင်ကူပေးစေ ကျမ်းပေလာသား ရင်သားမဲ့ရှင် ဖန်ဆင်းရှင်။

၂) နွံတွင်းမှာနှစ် ခြောက်ဆယ်နှစ်တွင် သူတို့အာကာ သိမ်းရာပြည်အား ချုပ်ထား မလပ် ပါဝါနှင့်နိုင် အားပြိုင်မဲ့ငြား ဘုရားယှဉ်တု မပြုမဖြစ် နာဂစ်စွမ်းအား မြင်လားအမောင် ရအောင်နောင်တ ပြင်ပကူလို သူလျှို့ကြောက်ရ လက်မိုင်ချငြား ရှင်ကားအနာ ပေးလာစေမှု ရှင်ကူပေးစေ ကျမ်းပေလာသား မြင့်မားကောင်းကင် ဉာဏ်တော်ရှင်။

၃) လွန်မင်းစွာဖြစ် နှစ်ထောင့်ဆယ့်နှစ် ထွန်းသစ်လင်းရောင် ရှေ့ဆောင်မျှော်ရ ဂျူဗလီဝယ် ငါးဆယ်နှစ်ပိုင်း လွတ်တိုင်းတိုးပို ငြိမ်းချမ်းအေးရေး စည်ဝေတိုင်းကား မခြားကာလ ရောက်ရစေသား ရှင်ကားအနာ ဖြစ်လာစေမှု ရှင်ကူပေးပြီ တို့ပြည် ထွန်းကား ထင်ရှားမြေပြင် တန်ခိုးရှင်။ ။ စာဆို-ကျွန်တော်ခင်။

ဝေဒနာကို ခံလိုက် ရပါတယ်။ အထူးကု ဆရာဝန်နဲ့ ပြတယ်။ မျက်စဉ်းခတ် ဆေးရည်တွေ ပေးတယ်။ ဆေးထည့်တယ်။ ထည့်တုန်း ခဏ သက်သာပြီးတော့ နောက်ပိုင်းမှာ ဒီအတိုင်းပါဘဲ။ ဒါနဲ့ ကျွန်မ (၉.၁၁.၂၀၁၁) စပြီး ဘုရားသခင် လက်ထဲ အပ်လိုက်ပါတယ်။ ဘုရားသခင် သမီး ကျန်းမာ သက်သာရင် ဘုရားကျောင်းက သခင်စကား စာစောင်မှာ သက်သေခံ ပါမယ်လို့။ စာနဲ့ ရေးပြီး ဘုရားသခင်ကို ကတိပေးခဲ့ ပါတယ်။ ပြီးတော့ အစာရှောင် ဆုတောင်းခြင်း နဲ့ အတူ ကျမ်းစာဖတ် ဆုတောင်း၊ ဆုတောင်းတိုင်းလည်း သခင်ယေရှု လက်ပါးကားတိုင်ပေါ် ခံခဲ့သော ဒဏ်ချက်တော်ဖြင့်၊ သွန်းလောင်းခဲ့သော အသွေးတော် မြတ်အားဖြင့်၊ ငါ၏ အနာ ရောဂါ ပျောက်ပြီးလို့ ယုံကြည်ခြင်းနဲ့ အတူ ဘုရားသခင် ရှေ့တော်သို့ တိုးဝင်ခဲ့ ပါတယ်။ ၂ အချက် ကတော့ ကျွန်မရဲ့ မေမေနဲ့ ညီမလေးတို့ အတွက်ပါ။ မေမေဟာ ညီမလေး အိမ်ထောင်ပြုတဲ့ အခါ ဘာသာ၊ လူမျိုး မတူတဲ့ လူနဲ့ ယူတော့ သမီး အဖြစ် က စွန့်လွှတ်ပြီး ကြာမြင့်စွာ စွန့်ပစ်ထား ပါတယ်။ ဒီအတွက်ကော ယုံကြည်ခြင်းနဲ့ ဘုရားသခင် အရာ အားလုံးကို တတ်နိုင်တယ်၊ ယုံကြည်တယ်၊ အားကိုးတယ်၊ ညီမလေးနဲ့ မေမေကို သင့်မြတ်ပြီးလို့ ယေရှု နာမတော်၌ ဝန်ခံတယ် ယေရှု နာမ တော်၌ ကြွေးကြော်ပါ၏ လို့ ဆုတောင်းတဲ့ အခါ (၃၁.၃.၂၀၁၂) မှာ ဘုရားသခင် အဖြေပေး ခဲ့ပါတယ်။ ယခု ဆိုရင် မျက်စိနာလည်း ပျောက်၊ မေမေနဲ့ ညီမလေးတို့ မိသားစု သင့်မြတ်ခဲ့ပါပြီ။ ဒါနဲ့ ဘုရားသခင်ကို ကတိပေးတဲ့ အတိုင်း သက်သေခံ ဝေငှ လိုက်ပါတယ်။ (ရှင်ယောဟန် ၁၄:၁၃) သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆုတောင်းသမျှ အတိုင်းဝါပြုမည်။ အကြောင်းမူကား ခမည်းတော်သည် သားတော် အားဖြင့် ဘုန်းထင်ရှားတော် မူခြင်းရှိ၏။ အယောက်စီတိုင်း အပေါ် ဘုရားသခင် ဝိညာဉ် တော် သွန်းလောင်းပါစေ။ မေရီ(ခ) မာလာ (မိုးကုတ် ၊ ဝိတ်စွယ် လီဆူ နှစ်ခြင်း)

သက်သေခံချက်

ရှေးဦးစွာ ဘုရားသခင်ကို ချီးမွမ်း ထောပနာ ပြုပါတယ်။ ခု သမီး ဒီသခင်စကား စာစောင်မှာ နောက်ထပ်တစ်ကြိမ် (ဒု) အပိုဒ် နဲ့ အတူ သာဓကလေး တစ်ခုရှိချင်လို့ ရေးခဲ့တာ (ဒု) စာမူလေးပါ။ သမီး ဒီစကားကို ရောက်ချင်ပါတယ်။ မိသားစုလေးနဲ့ လျှောက်ပြီး လည်ပတ်ချင် တာပါ။ သမီးရဲ့ ဖေဖေက အသက်(၆၀) ကျော်လာပါပြီ။ သမီးရဲ့ မေမေဟာ (၄၀) ကျော် (၅၀) ထဲမှာပါ။ သမီး ဒီစကားမှာ လာအလုပ်လုပ်တာ မိသားစု အခက်အခဲကြောင့်ပါ သမီး ဒီစကားမှာ အလုပ်လုပ်ဖို့ တွေးတာနဲ့ အရမ်း ကြောက်ခဲ့တာ။ ဘယ်မှ ငါသွားတတ်မှာ မဟုတ်ဘူး။ သူများ ငါ့ကို ရောင်းစားမှာဘဲ လို့ ပဲ တွေးခဲ့ တာပါ။ မမျှော်လင့် တဲ့ တနေ့ဟာ သမီးရဲ့ စိတ်တွေကို အရောင်တွေ နှာပြီး အဖြူ သက်သက်နဲ့ စိတ်ဓာတ်တွေ မြင့်မားအောင်ပြုလုပ်ခဲ့တယ်။ အဲဒီနေ့ က စပြီး သမီး လူမှုနဲ့ ခုကွန့် မကင်းဘူး ဆိုတဲ့ အသိ၊ လူမှုနဲ့ အလုပ်နဲ့ မကင်းဘူး ဆိုတဲ့ အသိတွေဟာ သမီးရဲ့ နှလုံးသားထဲ ခိုအောင်း ခဲ့ပါတယ်။ သမီး ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း သမီး ပုံမှန် ဘုရားရှိခိုး ခဲ့ပါတယ်။ သမီးတို့က ကရင် ပြည်နယ် သံတောင်ဘက်က ဆိုတော့ သမီးရဲ့ သူငယ်ချင်းတွေက ကရင်လူမျိုးတွေ များတော့ ဘုရားကျောင်း သူတို့တွေ သွားရင် သမီးက ငါ့အတွက် ဆုတောင်းခဲ့လို့ အမြဲ ပြောပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဆုသာတောင်း၊ ဘုရားသာ ရှိခိုးတာ ဘာမှ စိတ်ထဲမှာ တကယ်မဖြစ်ခဲ့။ မရှိခဲ့ဘူး။ ဒီလိုနဲ့ သမီး စကားပူ သွားဖို့ ဆုံးဖြတ်ချက်တွေနဲ့ ရန်ကုန်ကို ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတခေါက်က ကျွန်မ အဆင်မပြေခဲ့လို့ နောက်နေ့ မနက် ရွာကို ပြန်ခဲ့ ရပါတယ်။

သမီးမှာ ဆုံးဖြတ်ချက်တွေ ချပြီးရင် မဖြစ် ဖြစ်အောင် လုပ်တတ်တဲ့ အကျင့်က ရှိတော့ နောက်အခြား အဖွဲ့နဲ့ ရန်ကုန်ကို နောက် တနေ့ မနက်မှာ ပြန်ဆင်းခဲ့ ပါတယ်။ ဇွဲ၊ ကြီးစားမှု၊ လုံလနဲ့ ခံယူချက် ပြင်းထန်စွာ ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် သမီး အဆင်ပြေခဲ့ ပါတယ်။ အဲဒီ အေဂျင့်က ကရင် လူမျိုးဆိုတော့ မနက်မိုးလင်းတာနဲ့ ဘုရားရှိခိုး၊ ညမအိပ်ခင် ဘုရားရှိခိုး သမီးလည်း အတူ ပါဝင်ခဲ့ ပါတယ်။ ယုံကြည်ချက်၊ မြှော်လင့်ချက်တွေနဲ့ သမီး ဘုရားနဲ့ နီးခဲ့ ပါတယ်။ အဲဒါကြောင့်မို့လား မသိပါဘူး။ အခု သမီး အဆင်ပြေစွာ နေနိုင်ခဲ့ ပါတယ်။ ကျေးဇူးတော်ကြောင့်ဘဲ ထင်ပါတယ်။ သမီး ဆုတောင်းတိုင်း ကိုယ့်ရဲ့ အလိုတော်ကြောင့် မဟုတ်ဘဲ သခင်ရဲ့အလိုတော် အတိုင်း ဖြစ်ပါစေလို့ အမြဲ ဆုတောင်း ပါတယ်။ ဒါကြောင့် ကိုယ်တော်က သူ့အလိုအတိုင်း ထားပါတယ်။ အရာ အားလုံးလည်း အဆင်ပြေ ပါတယ်။ စိတ်လည်း ချမ်းသာပါတယ်။

ကြယ်ကလေး (သံတောင်)

Min Aung Thet Lwin , Blk 76A, #30-02 Red Hill Road, S'pore 151076.
Email; thelordword@gmail.com [facebook; lord's word, lord's heart.] {www.thelordword.com}